



ଅଧ୍ୟାତ୍ମିକ ପ୍ରକାଶନ ଏବଂ ବିଜ୍ଞାନିକ ପ୍ରକାଶନ  
ପରିଚ୍ୟାତ୍ମକ ପ୍ରକାଶନ ଏବଂ ବିଜ୍ଞାନିକ ପ୍ରକାଶନ

୦୬୭୩୮୦୯୮୨୨୯ | ୦୬୭୩୮୦୯୮୨୯୯

sarpaymaha@gmail.com  
[www.facebook.com/maharsarpaypublishing](http://www.facebook.com/maharsarpaypublishing)  
[www.maharsarpay.com](http://www.maharsarpay.com)

ထုတ်ဝေခြင်း	ပထမအကြိမ်
မေလ၊ ၂၀၂၄ ခုနှစ်	၅၀၀
စောင်ရေး	လိုက်
မျက်နှာဖူးပန်းချိ	ဒေါ်သီမ္မာရှိုး (၁၁၂၈)
ထုတ်ဝေသူ	ဦးဝင်္ဂီယာပိုင် (နှင့်သင်ပုံပိုင်တိုက်-၀၀၄၄၁) ဝျော်ဗြားမြို့
ပုံးပိုင်သူ	အမှတ်-၁၉၇-၁၉၆၈ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
စာစစ်	ဟန်းဆက်သွင်
စာအုပ်ချုပ်	ကိုယ် (ငွေအောင်စည်းအုပ်ချုပ်လုပ်ငန်း) ဝျော်ဗြားမြို့
ဖြန့်ချိရေး	မဟာတေပး
	အမှတ်-၁၅၂၊ သေယာဓလမ်း၊ ၂-နုပ်ကွက်၊ သုတေသန သားနှုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုံး - ဝျော်ဗြားမြို့၊ ဝျော်ဗြားမြို့
တန်ဖိုး	၆၀၀၀ ကျပ်

ဟန်းဆက်သွင်

နည်းနည်းနှင့် စီမံပါ...စီမံး | ဟန်းဆက်သွင်  
ရန်ကုန်း၊ မဟာတေပး | ၂၀၂၄  
၂၁၂၂၂၁။ ၂၀၂၄ × ၁၂၂၄ စင်တီ  
(၁) နည်းနည်းနှင့် စီမံပါ...စီမံး

နည်း နည်း နှင့်  
**မိတ်ပါ မိတ်**  
ဟိန်းဆက်သွင်

မ ဟာ စာ ပေ ( စာ စဉ် - ၁၂၁ )

စိမ်းမယ်ဆိုလည်း

မရင်ဘဲနဲ့

နည်း နည်း နဲ့  
စီစီ ပါ ြူြူ စီစီ

{ ○ }

လူဆိုသည်မှာ အမြတစေဆိုသလို တစ်ခုခုကို ရှာဖွေနေလေ့ ရှိ  
တတ်သည် သဲတ္ထဝါတစ်မျိုးပဲ ဖြစ်မည်။ ဟိုးငယ်ငယ်၊ မသိတတ် သိတတ်  
အချယ်တုန်းကတော့ မိခင်ကို အနီးမှာမတွေ့လျှင် အသံပေး၍လည်းကောင်း၊  
အမှာအရာပြု၍လည်းကောင်း၊ အောင်မြော်တစ်ဦး၍လည်းကောင်း အမေပျာက်  
ကို ရှာသည်။

နောက်၊ သိတတ်စအချယ်ရောက်တော့ ကစားစရာ ရှာသည်။  
ကစားဖော် ရှာသည်။ သူငယ်ချင်း ရှာသည်။ မိတ်ဆွေ ရှာသည်။ အသိ  
ပညာ၊ အတတ်ပညာ ရှာသည်။ စားစရာ ရှာသည်။ ဇွဲရှာသည်။ ကြုံဖက်  
ရှာသည်။ အမှန် ရှာသည်။ အမှား ရှာသည်။ တရား ရှာသည်။ အမှန်နှင့်  
တရား၊ ပြီးတော့ အမှန်တရားကို ရှာသည်။ အင်း၊ ရှာကြသည်။ သူ့ဟန်  
သူ့နည်း၊ သူ့ခရီးနှင့်သူ့၊ သူ့မီးနှင့်သူ့၊ သူ့ထီးနှင့်သူ့။

အလုပ်အကိုင် အခွင့်အလမ်း ရှာသူရာ၊ အရက်ဖိုး ရှာသူရာ၊  
ပရီယေသန ဝစ်းစာ ရှာသူရာ၊ အောင်မြင်မူ ရှာသူရာ၊ အဘဏာရာထူး  
ရှာသူရာ၊ ဘဝ ယုံကြည်ချက် ခရီးပန်းတိုင်ကို ရှာသူရာ၊ ရှာကြသည်။  
နားကပ်ကလေး၊ ဆွဲကြိုးကလေး ကျပျာက်သွားတာကို ရှာကြ

သည်။ နေစရာ၊ သေစရာ နေရာ ရှာကြသည်။ အေးရှာ၊ ငါးရှာ၊ သားကောင်ရှာသူ ရှာကြသည်။ ကူညီရာ၊ ကယ်တင်ရာ၊ အားကိုးရာတို့ ရှာသူတွေ ရှာကြသည်။

ဘယ်လိုပဲရှာရှာ၊ ဘာကိုပဲရှာရှာ၊ ရှာဖွေကြသူ၊ ရှာနေရသူတို့၏ တူညီသည့် ရည်ရွယ်ရာများ တစ်ခုတည်းပါဝါ။ အဲဒါကတော့ သူတို့ ရှာနေသော အရာကို တွေ့ရဖို့ပဲ ဖြစ်သည်။

\*\*\*

သင်၏အချစ်ကို  
ငါ ယုံကြည်ပါ၏။  
ဤစကားသည်...  
ငါ၏ နောက်ဆုံးစကား  
ဖြစ်စေသည်။။

ရာဘင်္ဂြာန်သံတရိုးရဲ





အခိုင်း

[၃]



## အခန်း { ၁ }

တိမ်တိက် ဖြူလွှဲတွေအကြား ရောက်နေသည်ကို သတိပြုမိမျှ။ ကျောက်တုံးကျောက်ဆွယ် တရီးသာရှိသည့် လွင်တီးခေါင်ဖြစ်သော်လား၊ ဝန်းကျင်ပတ်လည်တွင် မြှနုင့်တိမ်တို့ လွမ်းရုံထားသောကြောင့် တူရူကိုပင် လျှင် ကောင်းစွာ မမြင်သာ။ ကိုင်းခက်ငါ်ကိုစိုက်တို့သာရှိပြီး အရွက်မဲ့သည့် သစ်ခြာက်ပင်တွေ အကြားဝယ် အရဲကို၍ သူ တိုးဝင်လျှောက်၏။ လှမ်းလှမ်း ဆီကနေ ငှက်မြည်သံ့စားစုံကိုလည်း ကြားရသည်။

ရှေ့တွင် မြှုတို့ ပိုမိုသိပ်သည်းလာ၏။ တိမ်ခိုးမြှုဇွဲတို့သည် အမြှုရောင် အုံအုံကနေမှ အစိမ်းရောင်ဖွဲ့ သန်းလာသည်။ စိမ်းမြန်၏။ ထိုမှ မြေရောင်သို့ ကူးသည်။ တစိမ့်စိမ့်...စိမ်း၊ စိမ်းသည်ထက်...စိမ်း၊ တရင့်ရင့်...စိမ်း၊ စိမ်းသည်။

စိမ်းရာမှ ရင့်သည်။ ရင့်ရာမှ ပုပ်လာသည်။ ပုပ်ရာမှ မည်းလာသည်။ မည်းရာမှ မောင်လာသည်၊ နက်လာသည်။ ဝန်းကျင်ပတ်လည် ဝန်းပိတ်မောင်မိုက်လျက် အရာရာ နှစ်ဦး၊ ပကဗ္ဗာ မဟုရာ။

ရှေ့သို့၊ တိုး၏။ ချောက်ချားစိတ် ဝင်လာမိသော်လည်း သတိကို တင်းထိန်း၍ လမ်းကိုရှာသည်။ မတွေ့၊ မမြင်။ နားတွင် လေတိုးသံ့

ကြားရသည်။ ငောက်တွင်စွာ တိုက်ပဲလာသော လေနှင့်အတူ “မောင်ရေ...” ဟု ခေါ်လိုက်သည် သော်တာရည် အသံတိုးသွင်းသွင်းသည် နားစည်သို့ ထွင်စဉ်ပဲတင်လာသည်။

“သော်တာရည်”

နှုတ်လူပွဲဖွဲ့ ခေါ်မြည်မိများ။

“ရည်၊ သော်တာရည် ဘယ်မှာလ”

ဘာကိုမျှ မမြင်ရသော်လည်း တစ်စုံတစ်ရာ တွေ့ရလေနီးဖြင့် ဝန်းကျင်ရေးနောက်ဆီ လုညွှားရှာဖွေမိသည်။

“မောင်”

ခေါ်သံသံသံ။ သော်တာရည်အသံ၊ ချစ်သူ့အသံ။ အားငယ် မြေည်တမ်းလျက် ရည်ရွှေးခေါ်သော အသံငယ်ကို ကြားရခိုက်တွင် ရင်သည် အမျိုးအမည် ဖော်ထုတ်ခွဲခြားရ မလွယ်ကြသည့် ဝဒနာများစွာကို နှီးလှုပ်များ။

“ရည်ကို ကယ်ပါ၍၊ မောင်ရေ၊ မောင်”

“ရည်၊ သော်တာရည်၊ ရည်ရေ”

ပိဋက္ခတ်အောင် မောင်မိုက်သော မဟူရာလွင်ပြင်နက်အတွင်းသို့ သူ ပြေးဝင်သည်။ သော်တာရည်ကို ကယ်ရမည်။ သော်တာရည် ခေါ်သံတွင် အားငယ်ကြောက်လန်မှု အငွေးအရိပ်တွေ ပြည့်နေသည်ဟု သူ ထင်သည်။ သော်တာရည် အန္တရာယ်တစ်ခုခု ရင်ဆိုင်နေရပြီ။ သော်တာရည်ကို ဒုက္ခပေးသူသည် သူ့ကို ဒုက္ခပေးသူ။ သော်တာရည်ကို အန္တရာယ်ပေးခြင်း သည် သူ့ကို အန္တရာယ်ပေးခြင်း။ ထိုကြောင့် ထိုသို့ ပြမ်းသူသည် သူ့ရန်သူ စင်စစ် ဖြစ်သည်။ ရန်သူကို သုတေသန၌ သော်တာရည်ကို ကယ်ရမည်၊ ချစ်သူကို ကယ်ရမည်။

“ရည်၊ မကြောက်နဲ့၊ မောင် လာနေပြီ”

အားသွေနှံ၍ ပြေးနေသည့်တိုင် ခြေလှမ်းတို့ ဖင့်ဆိုင်းလှများ။ ခြေ တစ်ဖက်စိုက် မမြင်ရသော စွမ်းအားတစ်ခုခုက သူ့နည်းသူ့ဟန်ဖြင့် ဆွဲနောင် ဟန်းတားထားသယောင်။

“ရည်၊ ရည် ဘယ်မှာလ”

သော်တာရည် အသံလည်း ပျောက်သွားပြန်များ။ မြင်ရ၊ ကြားရမှု မဲ့သော မဟူရာကန္တရာယ် သူ အားသွေနှံ၍ ပြေးသည်။ ပြေးနေသည်။ ပြေးနေစဉ်တွင် ရုတ်တရက် ဆက်ပြေး၍ မရတော့အောင် ခြေအဖုန်း

လက်နှစ်ဖက်ကို မမြင်ရသော သန်သန်မာမာ လက်တံရွည်တို့၏ ဆွဲဖျစ် ချုပ်ကိုင်ခြင်း ခံလိုက်ရသည်ဟု သိလိုက်ရ၏။ ရန်းကန်သော်လည်း အရာ မထင်။ လူပိရားရှုလည်း မရနိုင်စွမ်း။ အရပ်ရှစ်မျက်နှာမှ လွင့်စဉ်လာသော ဖုန်းမှန်ကျောက်ခဲ့တို့က မျက်နှာ၊ ခွဲ့ အနဲ့အပြားကို ထိခတ်ရှိက်စဉ်သည်။

အော်မြည်သံပြုရန် ကြီးစားခိုက် လည်မျို့ကို တစ်စုံတစ်ရာက အားအင်ပြင်းစွာ လိမ့်ညှစ်ပတ်ရစ်လာသောကြောင့် အသံထွက် မမြည်နိုင်ရုံ မကဘဲ အသက်ရှုရလည်း မွန်းကျပ်လာ၏။

ရုန်းသည်။ ရုန်းကန်သည်။ အားခွန်ရှိသူမျှ ရုန်းကန်ရန် ကြီးစားသည်။ သို့ရာတွင် ရုန်းလေ ပိုမိုတင်းကျပ်လေ။ လူပ်လေ နှစ်လေ။ အသက် ရှာ၍၍ မဝါ။ လုပ်ပါ၊ တစ်ခုခု လုပ်ပါဦး။ ရည်၊ ရည်ရော၊ မောင့်ကို ကယ်ပါ ဦး။ ဟင့်အင်း၊ မဟုတ်ဘူး။ ရည့်ကို သူက ကယ်ရမည်လေ။ ရည်၊ ရည် ဘာများ ဖြစ်နေဖြူလဲ၊ ဘာတွေများ အခက်ကြံ့နေရဖြူလဲ။ ရည့်ကို ကယ်ရ မည်။ ရည် သူကို အလိုရှိရှိ၊ မရှိရှိ၊ ရည်တစ်ယောက် ဘေးဒုက္ခနှင့် ကြံ့လာရင်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ်၊ ဘာကိုပဲ ရင်ဆိုင်ရာ၊ ရင်ဆိုင်ရာ ရည့်ကို ကယ်ရမည်။ ချုစ်သူကို ကာကွယ်ရမည်။ သော်တာရည်သည် သူ့၊ အသည်းနှလုံး၏ နိုင်ငံတော် ဖြစ်သည်။

ယခု ကိုယ်တိုင်ပင်လျင် ဒီအနောင်အဖွဲ့ကနေ လွှတ်လမ်းမမြင် သေး။ လွှတ်မှုဖြစ်မည်။ လွှတ်အောင် ကြီးစားမှ ဖြစ်မည်။

အသက်ရှုမရတော့သည့် ဝေဒနာကို မွန်းကျပ်စွာ ခံစားရင်းကနေ စိတ်ကို စုစည်းဖို့ အားထုတ်ရ၏။ အလင်း၊ အလင်းကို မြင်ချင်သည်။ အမှာင်ကို ဖြောက်းဖို့ အလင်းရောင်သည် တစ်နေရာရာတွင် အစဉ်သဖြင့် ရှိတတ်သည်၊ ရှိအပ်သည်။ ထိုအလင်းရောင်ကို သူ အရေးတကြီး လိုအပ် သည်။

အလင်း၊ အလင်းသည် အဘယ်မှာ ရှိနိုင်မည်နည်း။

“မေမေ”

နှုတ်လူပ်ဖွဲ့ တမ်းခေါ်လိုက်မြို့၏။ အသံမထွက်နိုင်ဟု ထင်မိခဲ့သော် လည်း လည်မျို့ကို ဖျေစိုးထားသော အရာကြီးတစ်ခု ပြောလျော့သွားဟန် တူသဖြင့် တီးတိုးကလေးများ ထွက်မြော်သွားလေသည်။ ဝင်သက်ကို ခက်ခဲစွာ လုရှုရှင်း ထွက်သက်ကို ပင်ပန်းစွာ ရှိက်ရပြန်၏။

“မေမေ၊ မေမေ”

အသံထွက်လာသည်ဟု သိသည်။ ခန္ဓာခြေလက်တို့ကို ပတ်ရစ်  
ချုပ်နှောင်ထားသည် အရာများ တစ်ခြီးတစ်ခု ပြောလျှော့လာသည်။  
အသက်ရှုံးခွင့် ပြန်ရလာသည်။ ပိုပိုသသ အသံမြည်လာနိုင်သည်။  
“မေမေ”

\*\*\*

“မေမေ” ဟု အသံထွက်အောင် မြည်တစ်ဦးလိုက်မိသည်ဟု အိပ်ရာ  
က လန်းနိုးလာရချင်းမှာ သတိပြုလိုက်မိ၏။ အသက်ဝဝ ရှိက်ရှုံးနေရသည်။  
အနီးတွင် မေမေ ရှိနေမလား ရှာကြည့်သေး၏။ မရှိ။ အနီးတွင် မရှိ။  
အိမ်တွင်လည်း မရှိ။ လက်ရှိတွင် မေမေက နယ်မှာ။ သူက ရန်ကုန်မှာ။  
လျောင်းရာမှ ထထိုင်မိလျက်သား ဖြစ်နေမှန်း ဘာသာသိမြင်ရ  
သည်။ ဦးခေါင်းထဲတွင် ထုံယစ်မိုင်းဆိုင်းနေသည်။ နားထင်နှစ်ဖက်ရှိ  
သွေးကြောများသည် တဒုတိဒုတ လူပ်ခုန်နေသည်ဟု သိသည်။ မျက်လုံး  
တွေ ကျိုးဖန်ဖန် ရှိသည်။ မေးရှိုးအစုံ တင်းခိုက်နေသဖြင့် ပြောလျှော့လို  
ပြောလျော့ဌား အံသွားထက်အောက်ကို ဖိကြော်လိုက်မိသေး၏။

နှလုံးပဲတင်သံတို့ စည်းချက်မှန်း ခုန်သံမည်း လုပ်လုပ်ဆတ်ဆတ်။  
ခြေဖျားလက်ဖျားတို့ ထုံထုံကျင်ကျင်း ကိုက်ကိုက်ခဲခဲ့း

အိပ်မက်၊ မေးခနဲ့ အိပ်ပျော်သွားတုန်း အိပ်မက်မက်နေတာပဲ။  
ဒါ အိပ်မက်ပဲ။ အိပ်မက်ထဲတွင် သော်တာရည့်ကို ရှာနေသည်။ သော်တာရည့်  
ကို မတွေ့ဘဲ ပိုင်းပိုင်သော အမောင်ကန္တာပြင်သို့ သူ ရောက်သွားရသည်။  
“မေမေ”

အာရုံတွင် မေမေမျက်နှာကို မြင်သည်။ သော်တာရည့် မျက်နှာကို  
လည်း မြင်သည်။ ဟူးခနဲ့ သက်ပြင်း ရှိက်ငင်မိသွားရပြန်၏။

ခုတင်နံဘေးရှိ စားပွဲပေါ်တွင် တင်ထားသော ဖုန်းကို လှမ်းယူ  
ဖွင့်ကြည့်တော့ မနက် လေးနာရီထိုးဖို့ ဆယ်မိနစ်အလို့။ ဒါဆို သုံး၊  
လေးနာရီလောက်တော့ သူ အိပ်ပျော်သွားခဲ့သည်ပဲ။ မအိပ်ဖြစ်တာ နှစ်ည့်  
ရှိပြီ။ ဒီည့် သုံးည့်မြောက်တွင်တော့ တစ်ရေးတမော အိပ်ပျော်သွား၍  
တော်သေးသည်။ အိပ်စက်ခြင်းကြောင့် အနည်းငယ် အားရှိလာသလို  
စိတ်မှာထင်သည်။

အိပ်ရာခုတင်မှ ထ၏။ မီးဖွင့်၏။ မီးလာတုန်း ဖုန်းအားသွင်းထား  
လိုက်၏။ ပြတင်းအနီးတွင် ရပ်သည်။ ချက်ကို တင်သည်။ တံခါးရွက်ကို  
ည်းသာစွာ ဖွင့်တွန်းသည်။ ညလေနနှင့်သည် နေတော်ဗြိုပင် ဖြစ်လင့်ကစား  
အေးမြဲလတ်ဆတ်မှ အပြည့်ဖြင့် သံတိုင်တံခါးဝကို ကျော်လွန်တိုးခုန်လျက်  
အန်းငယ်အတွင်းသို့ လျော့ခဲ့ ဝင်လာ၏။

သံပန်းသံတိုင်တို့ကို လက်အစုံဖြင့် ထိခုပ်ရင်း ညကောင်းကင်ဆီ  
မေ့ငေးမိသည်။ အုန်းလက်ရွက်ချွဲ့ စိပ်စိပ်ကလေးတွေ အကြားကနေ  
ညက်ညွင်စွာ လင်းဝင်းနေသော တစ်ခြေမြဲ့ပဲ့ လငယ်ငယ်ကို ကြည့်ငေးရင်း  
ရင်တွင် ဆွတ်မောလာရသည်ဟု ဘာသာ သတိပြုမိလေသည်။

“မောင် တောင်းပန်ပါတယ် သော်တာရည်၊ တောင်းပန်ပါတယ်”

တုန်ယင်ရှုရှု မြည်တမ်းရေရွှေတံ့သံသည် နှုတ်လူပုံဖွဲ့မျှသာ ဖြစ်  
သည့်တိုင် အသည်းတွင် ပဲ့တင်ထပ်သဖြင့် အနန္တလောကသို့ လိုင်းခတ်ညံ့  
ဟည်းသွားသည်ဟု ဘာသာထင်သည်။

အာရုံတွင် သော်တာရည်၏ မျက်ဝန်းကြည်စင်စင်တွေကို မြင်  
သည်။ ညမိုးပြာ မိုင်းမိုင်းပေါ်မှာ ပူပူပွင့်နေသည် ကြယ်ဝင်းဝင်း တစ်ပွင့်၊  
နှစ်ပွင့် တွေ့ရပြန်တော့ ချစ်သူ့မျက်ဝန်းတွေကို ကြည့်မြင်ရင်နင့်ရသည်ဟု  
စိတ်တွင်ထင်သည်။

ယခုအခါ သော်တာရည်သည် သူ့အသည်းနှလုံး၏ အရင်းနှီးဆုံး  
သူ့စိမ်းမလေး ဖြစ်ခဲ့ပြီ။ စိမ်းကားရင့်ရက်သော မျက်ဝန်းမြည့် လှလှတွေ့ကို  
မတွေ့ရတာ ကြာခဲ့ပြီ။ အောက်မေ့တာသခြင်းနှင့်အတူ နောင်တတရားသည်  
ဘဝရင်ခွင်ကို အလျှော့ညီးညီး တောက်ပနာမောစေခဲ့ပြီပေါ်လော့။



# အခန်း { ၂ }

“... ...”

ရေးလက်စ ပန်းချိကားထဲ အာရုံနစ်များနေမိစဉ်တွင် စူးခနဲ့ မြည်  
လာသော ဖုန်းသံကြောင့် ရင်ခုန်လှပ်လှပ် ဖြစ်သွားရ၏။ အားသွင်းထားသော  
ဖုန်းဆီ ဆတ်ခနဲ့ လှည့်ကြည့်လိုက်မိသည်။

ဖုန်းရှုရာသို့ သွားရင်း ‘ငါ ဘာလို့ လန့်တတ်လာတာပါလိမ့်’  
ဟု တွေးသည်။ ‘ဒီဟာတွေ သုံးထားတဲ့ အရှိန်ကြောင့်များလား’ ဟု  
စဉ်းစားမိသေးသော်လည်း စိတ်အသိကိုက လက်မခံချင်သဖြင့် ‘မဟုတ်နိုင်  
ပါဘူးလေ’ ဟုသာ ကိုယ့်ကိုယ်ကိုယ် ဖြေဖော့ဖျောင်းဖျေ ဖြစ်ပြန်သေးသည်။

ခေါ်နေသည့်ဖုန်းက ကိုစံကြီး၊ ကိုစံကြီး ဆိုတာက ဒီရိပ်ကွက်ထဲက  
လူပျို့ကြီး။ အသက် သုံးဆယ့်လေး၊ သုံးဆယ့်ငါးလောက် ရှိမည်။ ယခင်က  
ဘာလုပ်သလဲ သေချာမသိ။ သူနှင့် စသိကတည်းက စက္ကန်းဟန်း ဟန်းဆက်  
တွေ ရောင်းဝယ်၍ အသက်မွေးသည်။ ဒီမြို့နယ်၊ ရပ်ကွက်ထဲ ပြောင်းလာပြီး  
ကတည်းက သူ အခင်ရဆုံး အပေါင်းအသင်းမှာ ကိုစံကြီးအပါအဝင် လူနည်းစု  
သာ ရှိသည်။ ကိုစံကြီးနှင့် သူက ရပ်ကွက်အပိုင်း မတူသော်လည်း  
ဒီရပ်ကွက်ထဲက ကျော်သိုက်တို့ ညီအစ်ကိုနှင့် ဆက်စပ်ပြီး ခင်ခဲ့ကြတာ

ဖြစ်သည်။

“ဟဲလို့၊ ငောက်း”

“ဟုတ်ကဲ့၊ ပြောလေ ကိုစံကြီး”

“မင်းဆီ အပိုရှိသေးလား၊ ငါမှာ ဖွေည်းပြတ်သွားလိုက္ခာ၊ ငါဘာသာ ဆို လောက်ပါတယ်၊ မနက်က စောစောစီးစီးကွာ မင်းတို့ရပ်ကွက်ထဲက ကျော်သိုက်တို့ညီအစ်ကို ငါ ရှိခိုးမတတ် အနုကြမ်းစီးပြီး တောင်းသွားလို့၊ မလောက်မင် ဖြစ်သွားတာ၊ အခုရှိလား အပို့၊ မင်းဆီမှာ”

“လေးခုပဲ ရှိတော့တယ် ကိုစံကြီးရာ၊ မနက်က စောစောစီးစီး အိပ်ရာနီးလာတာနဲ့၊ သုံးခဲ့လောက် ထတင်ပြီး ပြန်ဖြေလိုက်လို့ နည်းသွားပြီ၊ ခင်ဗျား ကိုင်ချင်တယ် ဆိုရင်တော့ တစ်ခု ယူလေ”

“ဟာ၊ မင်းတောင် တစ်နှစ်တွေး တိုးတက်လာပြီပဲ၊ အေး၊ ဟေ့ကောင်ရာ၊ နှစ်ခုလောက်တော့ လုပ်ပါဟာ၊ တစ်ခုနဲ့ ငါက ဘယ်လိုလုပ်ပြီး တော့ ခရီးရောက်မှာလဲ၊ မင်းကလည်း၊ ဒီမှာ ကျေနေလို့ ပြန်တင်မယ့်ဟာကို”

“အင်းပါ၊ အင်းပါ၊ နှစ်ခုဆိုလည်း နှစ်ခုပေါ့၊ ခင်ဗျား လာယူမှာ လား”

“စက်ဘီး ဘီးပေါက်သွားလိုက္ခာ၊ မင်း ထွက်ခဲ့ပါလား၊ ရွှေ့ကွက် ဆိုင်မှာ ငါ စောင့်နေမယ်”

“အေးပါ ကျေးဇူးရှင်ရယ်၊ ခဏစောင့်၊ ကျွဲန်တော် ထွက်ခဲ့မယ်”

PC တင်ရာ စားပွဲအံဆွဲထဲက မင်းမိုးရိုစာစ်များ ထည့်ထားသည့် ကော်ဘူးငယ်ကို ဖွင့်သည်။ မင်းမိုးရိုစာစ် တစ်ခုအတွင်း ရက်သိမ်းထားသော လက်ကျွန် အိုက်တမ်းတစ်တန်းကို ထုတ်သည်။ အချို့ရည် ပိုက်တံ့တွင် ကျွမ်းလျှစ်စွာ ထည့်ထားသည့် ပစ္စည်းလေးခဲ့ထဲက နှစ်ခုကို ဖြတ်ယူပြီး လက်ညှိုးနှင့် လက်ခလယ်အကြားတွင် ညျှပ်ထည့်ရှုက်ယူသည်။ တံ့ခဲးသော့ခတ်ပြီး တိုက်ခန်းအောက် ဆင်းခဲ့၏။

\*\*\*

“အနေအထား ဘယ်လိုလဲ” ဟု ကိုစံကြီး မေးသည်။ စားပွဲအောက်ကနေ လက်လျှို့ပြီး လက်ချောင်းကြားမှာ ညျှပ်ထားသည့် အိုက်တမ်းနှစ်ခုကို ကိုစံကြီး၏ လက်ထ ထည့်ပေးလိုက်ရင်း...”

“မဆိုးပါဘူး၊ နှစ်ခုလောက်နဲ့လည်း နည်းနည်းပါးပါးတော့ ခရီးရောက်လောက်ပါတယ်” ဟု သူ ဖြေသည်။

လက်သန်းကြွယ်မှာ ဝတ်ထားသည့် ဖန်စီ စတီးလက်စွမ်တွင် အရှင်ပြုလုပ်ထားသော ကျားခေါင်းပုံစံ အခေါင်းပုံကို သွက်လက်စွာ ဖြုတ်လျက် သူ့ဆီကနေရာသည့် အိုက်တမ်နှစ်ခုကို လက်စွမ်အံ့ဂျာက်ငယ်ထဲ ကိုစုံကြီးက လျင်မြန်စွာ ထည့်သိမ်း၏။ ပြီးလျင် ကျားခေါင်းအဖုံးကို ကျင်လည်စွာ ပြန်တပ်လိုက်သည်။ များများတားစား မဆုံးသော်လည်း ကျားခေါင်းအံ့ဂျာက်ထဲမှာ အိုက်တမ် နှစ်ခု၊ သုံးခုလောက်တော့ ရှေ့ရှေ့ရှေ့ရှေ့။ နေရာယူနိုင်သည်။ ပစ္စည်းထည့်ထားမှန်း တော်တန်ရုံး မည်သူမျှ မရှိပိမိနိုင်။ ဘေးကင်းမည် ထင်ရလေသည်။

“မနက်ဖြန်ကျေရင် ကိုဘို့တောက်ဆီမှာ အိုက်စီ ရမယ်တဲ့၊ မင်းယူးမလား”

“ရော့ မချေရတာ ကြားပြီ၊ ရမယ်ဆိုရင်တော့ နှစ်ပြားစိုးလောက်လိုချင်တယ်”

“ငါ ရွှေထားလိုက်မယ်၊ ဒီတစ်ခေါက်လည်း ပစ္စည်းကောင်းလိမ့်မယ်”

“ကောင်းတော့လည်း ကောင်းကောင်းကိုင်ရတာပေါ့၊ ကျွန်တော့ အတွက် နှစ်ပြားစိုးကို ခင်ဗျားပဲ ယူထားပေးလိုက်၊ KPay ကနေ ပိုက်ဆံလွှာထားမယ်”

“အိုကော၊ ပြောရှိုးမယ်၊ ဒီရက်ပိုင်း ပစ္စည်းတပ်ရင် သတိထားဦး၊ ဟိုဘာက်ရပ်ကွက်ထဲမှာ ရဲတွေ ခြေရှုပ်နေတယ်”

“အင်း” ဟုသာ တုံးတိတိ ဖြေလိုက်သည်။

“ရော့”

ကိုစုံကြီးက ဖက်ကြမ်းတစ်လိပ်ကို သူ့လက်ထဲ ထည့်ပေးသည်။ သောက်လက်စလည်း မဟုတ်ပါဘဲ ဖက်ကြမ်းဆေးပေါ့လိပ်က ပုံမှန်ထက်သိသိသာသာ တို့နေသည်ကို သတိထားမိ၏။

“ဘာလ ဒါက”

“မှန်း”

“ဘာလ၊ မှန်းဆိုတာ”

“ကြောင်ကို ခေါ်တာကွဲ”

“ဘာလဲပျော်ကြောင်ဆိတာက”

“အတိုင် ရိုက်ထားတဲ့ဟာ”

ဖက်ကြမ်းလိပ်ဂို တစ်လျည့်၊ ကိုစံကြီးကို တစ်လျည့်ကြည့်ရင်း  
သူ ခေါင်းကုတ်တော့ ကိုစံကြီး ရယ်သည်။

“မင်း မနက်ဖြန့် အိုက်စ် ဆွဲမှာဆိုတော့ ဒီည့် အားဖြည့်ထားဖို့  
လိုတယ်လေ၊ ဒီကောင်က မင်းကို အစာစားချင်စိတ်ရော၊ အပ်ချင်စိတ်ပါ  
ဖြစ်အောင် ကူညီပေးလိမ့်မယ်”

“အင်း၊ ဒီကောင်က ဘာလဲ”

“ဝါ၊ ဝေါကီးလို့လည်း ခေါ်တယ်”

“အခေါ်အဝေါ်တွေ စုံလှချေလား၊ ဝေါကီးဆိုတာ ဟိုအရွက်ကို  
ပြောတာလား”

လက်ဖျောက်တီးလျက်

“ကိုယ့်လူ ဒုံးမဝေးတော့ဘူး၊ ဟုတ်တယ်၊ ဆေးခြားက်အရွက်  
တွေကို ဖက်ကြမ်းထဲက ဟေ့နည်းနည်းနဲ့ ရောရိက်ထားတာ၊ ကွာလတီ  
မဆိုဘူး၊ Local ထဲမှာ ဒီတစ်ခါ အာနိသင် မိုက်တယ်၊ ညကျ ဒါ  
သောက်ပြီးတာနဲ့ ထမင်းစားပြီး စောစောစီးစီး အိပ်လိုက်၊ မနက်ဖြန့်ကျ  
အိုက်စ်ရတာနဲ့ မင်းဆီး ငါ လာခဲ့မယ်၊ ခုတော့ လစ်တော့မယ်ကွာ၊ တင်ချင်  
နေပြီ” ဟု ကိုစံကြီး ပြော၏။

“ရတယ်၊ သွားသွား”

ကိုစံကြီး ထိုင်ရာမှ ထသည်။ လက်ပြုလျက် စက်ဘီးရပ်ထားရာဆီ  
သုတေသနတ် လျောက်သွားသည်။ ဘီးပေါက်နေသည့် စက်ဘီးအား တွန်း  
လျက် ထွက်သွားသည့် ကိုစံကြီး နောက်ကျောကို ရေရှေရာရာ ရည်ရွယ်ရင်း  
မရှိဘဲ ဝေးကြည့်နေမိသေး၏။

မြင်ကွင်းကနေ ကိုစံကြီး ပျောက်သွားတော့မှ ပေးသွားသည့်  
ဖက်ကြမ်းလိပ် အတိုင်တို့ကို အိတ်ကပ်ထဲ ထည့်ရှုက်လိုက်သည်။ မှာထား  
သည့် လစ်ပိုပုလင်းကို တစ်ကျိုက်တည်း မမှုပြီးနောက် ကောင်တာဆီ  
သွားကာ ရေခဲသေတ္တာထဲမှ Lactasoy ဘူးကြီးတစ်ဘူးကို ထုတ်ယူပြီး  
ဆိုင်ရှင်ထဲ ကျသင့်ငွေ ရှင်း၍ လက်ဖက်ရည်ဆိုင်ကနေ ပြန်ခဲ့သည်။

ရင်တွင် လုပ်လုပ်လိုက်ခုန်နေ၏။ ဦးခေါင်းအတွင်းမှာ နောက်ကျိုး  
ရိုဝင်နေသည်။ မွန်းလွှဲချိန် ရောက်ပြီမို့ နောက်ရှိနိုင်က ပြင်းသည်။ မနက်က

တင်ထားသည့်အရှိန် ပြန်ကျနေဖြူ။ နားထင် သွေးကြောတွေက တုတ္ထုတ်။ မေးကြောနှစ်ဖက်စလုံး တင်းကိုက်နေသဖြင့် မသိမသာ အံကြိတ်ရသည်။

တိုက်ခန်းထဲ ပြန်ရောက်သည့်နှင့် လက်ကျန်နှစ်လုံးကို ထပ်တင်ရန် ပြင်၏။ ပဲနှုံးဘူးကို ပိုက်တံဖြင့် ဖောက်ကာ တစ်ဝက်ကျိုးသည်အထိ သောက် ချလိုက်သည်။ ထမင်းစားချင်စိတ် မရှိသည့်မှာ နှစ်ရက်၊ သုံးရက်မျှ ကြာဖြူ။ ပဲနှုံး၊ ခေါက်ဆွဲပြတ်၊ ပေါင်မုန်နှင့် အားဖြည့်အချို့ရည်တွေကိုတော့ အာဟာရ မပြတ်အောင် စားချင်ချင်၊ မစားချင်ချင် ကြိတ်မို့တ်ပါးမျို့ရသည်။

အခန်းထဲတွင် ရှုပ်ပွဲနေ၏။ ရေးပြီးသား ပန်းချိကား အနည်းငယ် နှင့် ရေးလက်စ ပန်းချိတစ်ကား ရှိသည်။ ရေသနဗျားကြီး နှစ်ဘူးအနက် တစ်ဘူးက ကုန်နေဖြူ။ ကျို့စားသည့်ဘူးက တစ်ဝက်ကျိုးလုလု။ ရေဘူး ထပ်မှာ ရှုံးမည်။

လိုအပ်သော ပစ္စည်းပစ္စယတွေကို ကွန်ပျူးတာ စစ်စတမ်းထဲ သိမ်းဂျက်ထားရောကနေ ဘေးအဖွံ့သံပြားကို အသာလုပ်ဟ၍ ထုတ်ယူသည်။ ရေးလက်စ ပန်းချိကားရေးမှာ ထိုင်လိုက်သည်။

ခေါက်ထားသည့် ဒီးဖာတိပိုကို ဖြေ၍ လက်သန်းလုံးလောက် အရွယ်၊ လေး၊ ငါးလက်မခန့် အရှည်ပမာဏမှာ ကတ်ကြေးဖြင့် ဖြတ်ယူပြီး အဖျားစွန်းကနေကိုင်လျက် တစ်ဖက်အဖျားကနေ မီးဖြောက်လိုက်သောအခါ ခဲ့ပြားနှင့် တွဲကပ်ထားသည့် စက္ကားသားသည် ဟုတ်ခနဲ့ လောင်ကျမ်း၏။ စက္ကားသားနှင့်အတူ ကော်ဓေားတွေ စင်ပြောင်အောင် မီးဖြင့် ရှိတိုက်ပြီးနောက် မီးအဲ့မြို့များတွင် ခဲ့ပြားချဉ်းသာ ပကတိသန့်စင်စွာ ကျို့သည်။ လိုချင်သည့် အနေအထားဖြစ်အောင် ခဲ့ပြားရှည်းကို အခင်းလောအဖြစ် ပုံဖော်လိုက်သည်။

ပြင်ထားသော မီးခြစ်ကို ထောက်ခနဲ့ ခြစ်ကြည့်၏။ မီးညွှန်းစူးစုံ ကလေး ပြိုမြင်သော်လည်းကောင်းမာနေသည်။

ပဲနှုံးတွင်ပါသည့် ပိုက်တံဖြော်ကို အနေတော်ဖြတ်လျက် ပိုက်တံ တစ်ဖက်ထိပ်ဖျားကို မီးအပူးကြောင့် အရှည်ပျော်မသွားစေရန် ကာကွယ်သည့် အနေဖြင့် ခဲ့ပြားအပိုင်းအစဖြင့် ရစ်ပတ်ပုံသွင်းသည်။

ရေသနဗျား အဖွံ့တစ်ခုကို ယူ၍ ခံတွင်းတွင် ငုံလိုက်၏။ အလွတ် တစ်း ခွဲ၍ အဆင်မပြု။ အမှုန်တွေက လည်ချောင်းနှင့် ကိုယ်တွင်းကလိုစ တွေ့ကို ကောင်းကောင်းကြီး ဒုက္ခပေးလိမ့်မည်။ တရီးက ရေငံ့၍လည်း ကောင်း၊ အချို့ရည်ဗျားခံကို အလယ်တွင် အပေါက်ဖောက်၍ ပိုက်တံစွဲပြီး

ဘူးအဝကနေ အငွေရှိက်ရှု၍လည်းကောင်း၊ ဘောင်း ဝယ်သုံး၍လည်းကောင်း၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သုံးကြသော်လည်း သူကတော့ စသုံးကတည်းကနေ ယခုအထိ ရေသန့်ဘူးအဖုံးကို ငုံ၍သာ အငွေအမှန်တို့ကို ကာကွယ်နေကျ။

အချိုရည်ပိုက်တံတဲ့မှ လက်ကျန်ဖိုက်တမ်နှစ်ခုကို ထုတ်ယူကာ လျေလုပ်ထားသည့် ခဲ့ပြား၏ အစွမ်းဖျားတွင် တင်၏။ ခဲပတ်ပေါ်ကနေ အိုက်တမ်တွေ ပြုတ်မကျအောင် ခဲ့ပြားအောက်ခြေ အဖျားစွန်းကို မီးပြသည်။ အိုက်တမ်အောက်ခြေသည် အနေတော် မီးရှိန်ကြောင့် ခဲပေါ်တွင် အနည်းငယ် ပျော်အိုင်သွားသည်။

ခဲ့ပြားလော်၏ အဖျားစွန်းတစ်ဖက်ကို ဘယ်လက်ဖြင့် ကိုင်သည်။ ပိုက်တံကို ပါးစပ်တွင် တပ်သည်။ ခံတွင်းထဲရှိ အချိုရည်အဖုံးစွံနှင့် ပိုက်တံအရင်းဝသည် မထိတတိ။ ခဲစ ရှစ်အုပ်ထားသော ပိုက်တံအဖျားစွန်းသည်မှ ခဲလျေချပ်ပေါ်ရှိ လိုဓမ္မားရှင်ရဲရဲ အိုက်တမ်နှစ်ခု၏ အပေါ်ကနေ သုံးစင်တိမီတာမျှ အကွာအဝေးလောက်မှာ နေရာယူလျက် စုပ်မျိုးရှိက်ငင်ရန် အသင့်ရှိနေသည်။

မီးခြစ်ကို ထောက်ခနဲ ညှိ၏။ ခဲ့ပြားအောက်ခြေတွင် မီးစွယ်ညွန့်ငယ် ရူးလဲလဲက လှုစ်ခနဲ ပွင့်လာ၏။ စလ္လန်းတစ်ဖြတ်အတွင်း ခဲ့ပြားလျော်းထိပ်ရှိ အိုက်တမ်တို့ ရဲခနဲ အရည်ပျော်ကျသည်။ အခိုးအငွေ့တို့ ရှိုက်ခနဲ ပုံးတက် လာလျှင်လာချင်းတွင် အသင့်စောင့်ကြို့နေသော ခဲအပ်ပိုက်တံ ပြောင်းဝက တစ်ဆင့် ခပ်မှန်မှန် မျှော်းစပ်သည်။ အလေအဂျင့် နည်းအောင်၊ အဖိတ် အစဉ် မရှိအောင် သတိဖြင့် အငွေ့မဲ့သည်။ လျော်ကို အလိုက်တသင့် စောင်းသည်။

ဟသံပြဒါးကဲ့သူ့ ရဲကြည်သော ပျော်ရည်နှင့်အတူ ခဲ့ပြားလော်၏ အောက်ခြေတွင် ကပ်မြှိုက်ထားရာ မီးစွယ်ကလေးကိုလည်း ဖြည်းဖြည်းချင်း ပြေးနွေ့ကစားသည်။ အငွေ့တူအိအိတို့က ပိုက်တံမှတစ်ဆင့် အသက်ရှုံးလမ်းကြောင်းထဲ သိပ်သည်းစွာ တိုးဝင်လာလေ၏။ ဦးခေါင်းအတွင်း တုံနစ်ရူးရှုံးသည်အထိ အခိုးအငွေ့တွေကို တရှိက်မက်မက် ဖွာလှုံးသည်။

မီးခြစ်ပေါ် တင်စိထားသည့် လက်မကို လွှတ်လိုက်၏။ မီးခြစ်ကို ချာသည်။ ခဲလျော်ကို ပေါင်ပေါ် ဖွဢ္ဇာတင်လိုက်သည်။ နှုတ်ဖျားတွင် ငုံခဲထားသော ပိုက်တံကို ဖြုတ်သည်။ ဦးခေါင်းကို မော့၍ မျက်လုံးတွေကို မေးစင်း

ထားလိုက်ရင်း အသက်ရှူးလမ်းကြောင်းထဲတွင် စူးစုံလိုက်လိုက် ပြန်ခေါ်  
နေသော အငွေခိုးတို့ကို ဘူး ကျင်လည်စွာ သုံးဆောင်လိုက်မိသည်။

နှာဖျားကနေ လက်ကျွန်းအငွေးအစ အနည်းငယ်ကို မျဉ်းမျဉ်းရှိက်၍  
မှတ်ထဲတ်လိုက်ပြီးမှ ခံတွင်းတွင် ခုခံထားသော အချို့ရည်အဖွံ့ခွံကို ပြန်ထဲတ်  
ယူလိုက်သည်။ ထိထိမိမိ တစ်ကြောင်း ဝင်သွားသည်ဟု ကျေနပ်စွာ သိ  
သည်။ အဖွံ့အတွင်းဘက်တွင် ဆင်စွဲယူရောင်ညွစ်ညွစ် အမှန်အမှန်များ  
သိပ်သည်းစွာ ချိုးကပ်လိမ့်းကျေလျက် ရှိသည်ကို တွေ့ရ၏။

ရင်သည် လှပ်လွင့်မောလိုက်နေသည့်တိုင် ဦးခေါင်းနှံပြားချွဲမှ  
တစ်ခဏာအတွင်း ပြန်လည်၍ ကြည်လင်လာချေသည်။ ခြေပန်းလက်ကျ  
ဖြစ်နေသည့် ခန္ဓာတစ်ခုလုံး တဖြည့်ဖြည့်း အားအင်တွေ ပြည့်လာသည့်နှယ်  
ခံစားရသည်။

ပဲနှီးဘူးအဝကို ပါးစပ်မှာတော့လျက် လက်ကျွန်းဘူးတစ်ဝက်လုံး  
ကုန်အောင်အထိ ပုဂ်မျိုးမော့သောက်ပစ်လိုက်ပြီးမှ ခဲလျော်းကို ပြောင်းပြန်  
ပြန်ကိုင်သည်။ လျောဝမ်းတွင် ပြန်လည် တည်ခဲစပြုနေပြီဖြစ်သည့် ချိတ်ရောင်  
ရဲညိုးသော ပျော်ရည်ထဲထောင်းတို့ အပြည့်ရှိသေး၏။ နောက်ထပ် သုံး၊  
လေးကြိမ်လောက်တော့ ရှိက်လို့ရညီးမည်။

\*\*\*

“ငါ ဘာလို့ ဒါတွေကို လုပ်နေမိတာလ”

ဒီမေးခွန်းသည် ဘူးကိုယ်သူ အကြိမ်ပေါင်း မရောမတွက်နိုင်အောင်  
မေးခြားသား မေးခွန်းဖြစ်သည်။ အဖြေက ခုထိတိုင်အောင် ရေရှေရာရာ  
မပေါ်။

ညောင်း အာဝါသအောက်တွင် သူ တစ်ကိုယ်တည်း နှီးနေ၏။  
ပန်ချိကားရှုံးတွင် ဤမြတ်သက်စွာ ထိုင်လျက် ရေးလက်စ ဆေးရောင် အရော  
အယုက်တွေကို အစိမ္ဗာယ်မဲ့ ငေးရှိနေရင်း အတွေးတွောက ဦးနှာက်ကို  
ညွှေ့ပန်းမေးလှုပ်နေပြန်သဖြင့် စိတ်အစဉ်၏ ဆွဲငင်ခေါ်ဆောင်ရာနောက်သို့  
ခန္ဓာသည်လည်း လိုက်ပါစီးမော့နေဖြစ်သည်။

အသီး၏ အစွမ်းသတ္တိဖြင့် ကြည်လင်လက်စ စိတ်အရုံးတွောက  
ပြန်၍ ညွစ်ထေးသွားရပြန်၏။ ဖေဖော် ငွေပို့ရှုံးမည်။ မေမေရော နေ

ကောင်းရဲလား။ မေမွေဆီ ဖုန်းမဆက်ဖြစ်တာ တစ်ပတ်လောက် ရှိပြီ။ ဖုန်းခေါ်ချင်သော်လည်း လောလောဆယ် ဆက်သွယ်ချင်စိတ် မရှိ ဖြစ်နေ၏။ မည်သူနှင့်မျှ စကားမပြောချင်။

နေ့လယ်က ကိုစံကြီး ပြောသွားသည့် စကားတွေကို ပြန်ကြား သည်။ ဟိုဘက်ရပ်ကွက်မှာ ရဲတွေ ခြေရှုပ်နေသည်ဆိုပဲ။ ပြဿနာတော့ မရှိ။ ဒါတွေနှင့် သူ ပတ်သက်နေမှုန်း သိကြသွာဆိုတာ လက်ချိုးရေလို ရသည်။ ပြီးတော့ ဒီလောကထ သူက ထဲထဲဝင်ဝင် သိပ်မရှိ။ သို့သို့သိပ် သိပ်သာ နေသဖြင့် သူကို အသီးသုံးနေမှုန်း ရပ်ကွက်ထဲက လူတွေ မည်သူမျှ မရှိပိမိနိုင်။

ပစ္စားလိုအပ်လျှင် ကိုစံကြီး၊ ဒါမှမဟုတ် ကျော်သို့ကို ညီအစ်ကို ဒီလူနည်းစုဆီကနေသာ ချိတ်ဆက်၍ မှာယူသဖြင့် အသီးလောက၏ အရောင်းအဝယ် အရှုပ်အတွေးတွေနှင့် သူ သိပ်မပတ်သက်ဟု ဆိုနိုင်သည်။ သူ့လောက် အနေအထားကို ရဲတွေအနေဖြင့် မျက်စီမကျိုးနိုင်လောက်ဟု ထင်သည်။ မျက်စီကျတွေတော့လည်း ဘာဖြစ်သေးသလဲ။ ဘဝသည် ရှင်သန် နေရုံး မည်ကဗာမထား။ မနက်ဖြန် မရှိ၊ အပျော် မရှိ၊ အပြီး မရှိ၊ မျှော်လင့် စရာ တစ်စုံတစ်ရာ မရှိ၊ မျှော်လင့်ပျော်ပိုက်ခွင့် ရနိုင်၊ ရှိနိုင်သော တစ်စုံ တစ်ဦးထံမှလည်း တုံ့ပြန်ပျော်ပိုင်ခွင့် ပြန်ရစရာ အခြေအနေ မရှိ။ ပကတိ အသေး။

ပန်ချို့လည်း ကောင်းစွာ မရေးဖြစ်သည်မှာ ကြာဖြီ။ ဂရပ်ဖစ် ဒီဇိုင်းတွေကိုလည်း အရင်လို ဟောတစ်ပုံ၊ ဟောတစ်ပုံ မဆွဲဖြစ်။ ယခင် ကတိ အပြင်ကိုလည်း သိပ်မထွက်ဖြစ်ဘဲ တိုက်ခန်းအောင်းနေသည်ပင် ရက်သွေးတွေကြာခဲ့ပြီ။ ဟိုရက်တွေတုန်းကတော့ အသီးအုပ်တိုက် တစ်တို့ကိုဖြစ်သည့် နေပန်းနိုင်ဟာပေါက အပ်ထားသော ကဗျာစာအုပ်နှင့် ဝါယာတို့အုပ်အတွက် မျက်နှာဖုံးဒီဇိုင်းနှစ်ခုကို မဆွဲချင်ဆွဲချင်နှင့် ခွဲထား ခဲ့သဖြင့် ပိုက်ဆံရထားသည်။ ခု သုံးရင်းစွဲရင်း လက်ထ နှစ်သိန်းပင် မပြည့်တော့။

အပ်ထားသော ကုန်ပစ္စည်းအမှတ်တံဆိပ် လိုဂိုတစ်ခုနှင့် ပိုစတာ ဒီဇိုင်းတစ်ခု ရှိသည်။ ဆွဲချင်စိတ် မရှိသေးသဖြင့် မဆွဲဖြစ်သေး။ ရင်သည် လည်းကောင်း၊ အတွေးအသီတို့သည်လည်းကောင်း၊ ကိုယ်စီတ်နှစ်ပါးနှင့် မတွေ့မကပ်ဘဲ လွင့်ပျုံးလစ်လပ်နေ၏။ ကဗျာမရေးဖြစ်သည်ပင် လပေါင်း

များစွာ ကြာခဲ့ပြီ။

သော်တာရည်၊ ဘယ်မှာလဲ။ သော်တာရည် မျက်နှာလေးက အာရုံးမြင်ကွင်းထဲတွင် ဖျတ်ခနဲ့ပေါ်လာသည်။ ပြီးဟန်ပိဿာသော မျက်နှာငွေလကို တမ်းမက်စွာ မြင်ယောင်သည်။ လွမ်းရသော စဉ်နဲ့နာရီတို့ ရှည်လျားလှပါ၍ အချစ်ရယ်။

ဆံပင်တွေကို လက်ဖြင့် ထိုးဖွပစ်လိုက်၏။ လက်တွင် ကိုင်ထားသော စုတ်တံတိ ရေခွက်ထဲ ပစ်ထည့်လိုက်ပြီးနောက် ထိုင်ရာမှ ထ၏။ ခုတင်တွင် ဝင်လှုသည်။ အတွေးများစွာ၊ အရေးများစွာတို့ဖြင့် ရှုပ်တွေးနောက်ကျိုးနေသော စိတ်အာရုံးကို မည်သို့ ရှင်းထုတ်ရမည် မသိနိုင်စွမ်း။

ကောင်းစွာ မအိပ်ဖြစ်သည့်မှာ နှစ်ညူရှိပြီ့နဲ့ ဒီညေတော့ အိပ်ရေးဝေပြန်အိပ်ဖို့ ကြွေးစားရမည် တွေးသည်။ မနက်ဖြင့် ကိုစံကြီးဆီကနေ တစ်ဆင့်မှာထားသည့် အိုက်စ် ရမည်ဆိုတော့ ဒီညာ အားဖြည့်ထားဖို့ လိုလိမ့်မည်။

နေ့လယ်က ကိုစံကြီး ပေးသွားသည့် ဖက်ကြမ်းဖြင့် လိုင်ထားသော မှန်းတစ်တိုင်ကို သတိရမိသွားသဖြင့် အကျိုးအိတ်ကပ်ထဲ ထည့်ထားရာကနေ ထုတ်ယူလိုက်သည်။ ဆေးလိပ်သောက်သလိုပဲ သောက်ရသည်ဟု သူ သိထားသည့်မို့ အတိုင်ကို မီးညှိပြီး တစ်ဖွာ ရှိက်လိုက်၏။

“အဟျပ်...ဟျပ်”

လည်ချောင်းထဲ ရူးမွန်းသွားရသည်။ ဆေးလိပ်ဖွာသလို ဖွာလိုက်သော်လည်း သီးသွားရသည်။ ဘီယာတစ်ဘူးဖောက်ပြီး ဘီယာတစ်ငံးသောက်လိုက်၊ အတိုင်ကို တစ်ရှိက်ဖွာလိုက်ဖြင့် အတိုင်မကုန်မိမှာပင် အနိုင်ပြမှုတို့ သိသိသာသာ ရှိလာရသည်။

ဦးခေါင်းအတွင်း ထုံးဝေနိုင်းဆိုင်းလာသလို ဝမ်းထဲမှာလည်း ဟာတာတာ ဖြစ်လာ၏။ အူနံရုံတွေ တလူပုံလှပ်ဖြင့် တကြုံတ်ကြုံတ် ဆာလောင်လာ၏။ အစားအစာ တစ်ခုခုကို ပြင်းစွာ တောင့်တလာသည်ဟု သိသည်။

ညေနေက လိုရမည်ရ ဝယ်ထားပြီးမှ မစားဖြစ်ဘဲ ပစ်ထားမိသည့် ထမင်းနှင့် ဟင်းပွဲတွေကို ခွဲယူလှန်လော့၍ အားရပါးရ စားဖြစ်သွားသည်။ ထမင်းတစ်ပန်းကန်အပြင် လိုက်ပွဲပါ ပြောင်တလင်းခါသွား၏။

ထမင်း မစားဖြစ်ဘဲ ရက်ကြာသွားလိုပဲလား၊ ဆေးခြောက်၏ သွေ့တ္ထိတန်ခိုးကြောင့်ပဲလား မဆိုတတ်နိုင်။ ထမင်းစားရသည့်မှာ အရာသာ ရှိလွန်းနေသည် ထင်၏။ အစာအိမ်၏ လိုအင်တောင့်တကို ဖြည့်စွမ်းပြီး

နည်းနည်းနှင့် စီမံပါ...စီမံ

သွားချိန်မှာတော့ မျက်လုံးတွေ စင်းနေပြီဟု သိသည်။

ဖုန်းသုံးမည် ပြင်ပြီးမှ မသုံးတော့ဟု တွေးလျက် နံဘေးစားဖဲ့တွင် တင်လိုက်၏။ မျက်လုံးမှိတ်ကာ ပြိမ်သက်စွာ လဲရင်း စိတ်တွင် တင်ကပ်ပြုလိမ်းနေသည့် သောကာ၊ ပရီဒေဝ၊ အမောအလျ ဟူသမျှတို့ကို ဖယ်ရှင်းနိုင်စိုး၊ သူ ကြိုးစားသည်။ အိပ်မည်။ အိပ်ရမည်။

